



ဈ နှစ် <za'> 緬文第九个字母, 名称为 ဈမုဒ်းဆွဲ  
 ဈမုဒ်းဆွဲ နှစ် <za' myin: zwe:> 字母 ဈ 的名称  
 ဈာန နှစ် <za na'> 【佛】禅定  
 ဈာနလာဘီ နှစ် <za na' la bi> 能飞天入地的人  
 ဈာပန နှစ် <za b-na'> [巴] ①丧事 ②火葬: နိုင်ငံတော် ~  
 အဖြစ်သဖြင့် ဝတ်ခြင်း 国葬 / ~ ကော်မတီ 治丧委员会 / ~ အ  
 ခမ်းအနား 治丧仪式  
 ဈေး နှစ် <zei:> ①市场, 集市: ~ ကောက်၊ ~ ခွန် 市场税  
 / ~ နေ့ 集日 / ~ ရုံ 市场 / ~ သူ ~ သား (市场的)  
 摊贩 ②价格: ခင်ဗျားစပါးကိုဘယ် ~ နဲ့ရောင်းမလဲ။ 你的稻  
 谷卖什么价钱?  
 ဈေးကစား ကြစ် <zei: g-za:> 操纵物价: ကုန်ထွက်လှောင်ပြီး ~  
 ခဲ့တယ်။ 囤积居奇操纵物价。  
 ဈေးကောက် နှစ် <zei: gaut> ①向市场摊贩抽的税 ②收摊  
 贩税的人  
 ဈေးကိုက် ကြစ် <zei: kait> 卖好价: ငါးကျပ်နှင့်ဝယ်လာပြီး၊ တ  
 ဆယ်နှင့်ရောင်းရင် ~ တာပေါ့။ 五元钱买来, 十元钱卖掉那  
 当然赚了。  
 ဈေးကောင်း ကြစ် <zei: kaun:> ①价钱好: ဝါးတို့ကို ~ နဲ့ရောင်း  
 လိုက်ရတယ်။ 棉花卖了个好价。 ②(喻) 身价高, 吃香  
 ဈေးကောင်းမိ ကြစ် <zei: kaun: mi'> 卖了好价  
 ဈေးကိုင် ကြစ် <zei: kain> ①要高价: ကုန်ပစ္စည်းနည်းပြီးဝယ်သူ  
 များနေရင်ကုန်သည်က ~ တတ်တယ်။ 商品供不应求时, 商人  
 就要高价。 ②拿乔, 拿糖: ဝိနိုလက်စွပ်ဝယ်ပေးမှမဟုတ်လာဆောင်  
 ခိုင်မယ်လို့အမျိုးသမီးက ~ နေတယ်။ 女方要挟说不给买钻  
 石戒指就不结婚。  
 ဈေးကျ ကြစ် <zei: kya'> 价格下跌, 落价  
 ဈေးကြီး I ကြစ် <zei: kyi:> 价格高, 昂贵 II နှစ် <zei: gyi:>  
 高价: ~ ပေး၍ဝယ်ရသည်။ 出高价买的。  
 ဈေးကြီး I ကြစ် <zei: kyo> (二道贩子) 截买货主商品  
 (然后转手出售) II နှစ် <zei: gyo> 进行上述交易活  
 动的地方  
 ဈေးကြောင်းပေါက် နှစ် <zei: gyaun: baut> 市价, 时价  
 ဈေးကွဲ ကြစ် <zei: kwe:> 散集  
 ဈေးကွက် နှစ် <zei: gwet> 市场  
 ဈေးခေါ် I ကြစ် <zei: khaw> ①要价, 开价 ②叫卖, 招揽  
 生意 II နှစ် <zei: gaw> 能招揽生意的一种符咒之类  
 物品

ဈေးခင်း I ကြစ် <zei: khin:> 摆摊子: လမ်းဘေးတွင် ~ ရှင်ရောင်း  
 လျက်ရှိသည်။ 在路旁摆摊子。 II နှစ် <zei: gin:> 市场  
 ဈေးခေါင်ခိုက် ကြစ် <zei: khaun khait> 物价飞涨: ရွှေ ~  
 နေရာကနည်းနည်းပြန်ကျလာတယ်။ 金价由高峰稍有下跌。  
 ဈေးခေါင်း နှစ် <zei: gaun:> 集市负责人(负责管理集市秩  
 序、收税等)  
 ဈေးခိုင် ကြစ် <zei: khain> 价格不再上涨或下跌  
 ဈေးချို I ကြစ် <zei: khyo> 便宜 II နှစ် <zei: gyo> 曼德  
 勒一大市场名  
 ဈေးချောင်း ကြစ် <zei: khyau> 很便宜  
 ဈေးချုပ် I နှစ် <zei: gyout> 成衣(一般价钱较便宜, 质量  
 也较差) II ကြစ် <zei: khyout> 以商定的价格将货物  
 全部买下  
 ဈေးခြင်းတောင်း နှစ် <zei: khyin: daun:> 买菜的篮子  
 ဈေးခွန် နှစ် <zei: gun> 向市场摊贩抽的税  
 ဈေးဂဇက် နှစ် <zei: g-zet> [緬·英 ဈေး + gazette] 小道消  
 息, 马路新闻  
 ဈေးငုတ် နှစ် <zei: ngout> 市场收盘价格  
 ဈေးဂဏား နှစ် <zei: z-ga:> 谣言, 马路消息, 流言蜚语  
 ဈေးစနည်းနာ ကြစ် <zei: s-ne: na> 打听行情  
 ဈေးစောင့် ကြစ် <zei: saun'> 等待合适的价格购进或售出  
 ဈေးဆို ကြစ် <zei: hso> ①要价, 开价: သူ့ပစ္စည်းအခြေအနေအ  
 လိုက် ~ လိုက်သည်။ 他按自己货物好坏情况要价。 ②要  
 高价, 抬高要价: ဈေးသိပ်မဆိုနဲ့။ 别要价太高! ③(喻) 拿  
 乔, 拿糖: ဈေးမဆိုနဲ့။ 不要拿乔。  
 ဈေးဆိုင် I နှစ် <zei: zain> 店铺: ~ ကနား 店铺 II ကြစ်  
 <zei: hsain> ①买卖双方讲好价钱 ②(喻) 洽商  
 ဈေးဆစ် ကြစ် <zei: hsit> ①还价 ②讲价钱  
 ဈေးဆန် နှစ် <zei: zan> 缅甸供应国内市场的大米, 供国内  
 销售的大米  
 ဈေးဆိပ် နှစ် <zei: zeit> 商港, 商埠  
 ဈေးဆွဲ ကြစ် <zei: hswe:> 待价而沽  
 ဈေးတူ ကြစ် <zei: tu> 价格相同  
 ဈေးတက် ကြစ် <zei: tet> 涨价  
 ဈေးတင် ကြစ် <zei: tin> ①提价, 抬价 ②把货拿到市场上  
 去卖  
 ဈေးတောင်း နှစ် <zei: daun:> = ခံတောင်း  
 ဈေးတောင်းခေါင်းရွက် နှစ် <zei: daun: gaun: ywet> 小贩,